

ခင်အောင်မြှောက် ကာ <khin on: hmyaut> (古)娶, 娶亲
 ခင် I ကာ <khin:> ①铺, 铺开, 铺设: ကဗ္ဗာရာ ~ သည်။
 铺柏油。/ လမ်း ~ သည်။ 铺路。/ အိပ်ရာ ~ သည်။
 铺床单。/ တံတား ~ သည်။ 筑桥。/ ကျော ~ သည်။
 平躺。②撒: ပန်း ~ သည်။ 撒花。/ ပိုက် ~ သည်။ 撒网。
 ③扔(铁环、石片等): ထွေ့ ~ သည်။ (儿童)扔石片玩。
 ④有条理地安排: ဆိုင် ~ သည်။ 开设店铺, 摆好铺面。
 / တပ် ~ သည်။ 布阵。/ ကထိန် ~ သည်။ 举行布施袈裟会。/ ပဲ ~ သည်။ 举行活动。/ ဇာတ် ~ သည်။ 演戏。/ သဘင် ~ သည်။ 演戏。/ စစ် ~ သည်။ 打仗, 开战。
 ⑤讲开场白, 开始说话: ဝေား ~ သည်။ 讲开场白。/ နိဂုံး ~ သည်။ 讲开场白。II နှုံး <khin:> (合)
 ①铺的床单、桌布等, 如: စားပူ ~ 桌布 / အိပ်ရာ ~ 床单②大块的田园, 如: ပဲ ~ 豆地 / ပြောင်အူး ~ 玉米地
 ③景色, 如: ရှုမျှောင် ~ 风景 ④事情, 如: အရေးအ ~ 事件 / စိရင် ~ စိရင့်ယုံ 处理的案件 ⑤表示钱多, 如: ငွေတာသိန်း ~ ငွေချုပ်သာသည်။ 家富万贯。

ခင်:ကျင်း ကာ <khin: kyin:> 布置, 安排; 举行: ပုံလမ်းသဘင် ~ ကြောသည်။ 安排节日活动。/ ~ ကပြုသည်။ 演出。
 ခင်:ကြီးခင်:ကယ် နှုံး <khin: gyi: khin: nge> 大小事情
 ခင်:ဦး နှုံး <khin: hni:> (坐垫、褥子一类的) 铺垫物
 ခင်:ဦးပြောက် နှုံး <khin: hni: byaut> ①花坐垫, 花卧垫, 花地毯 ②古代缅甸大臣穿的长礼服
 ခင်:ဦးအုံး နှုံး <khin: hni: on:> 枕头
 ခင်:ပျော် နှုံး <khin: byin> 铺地板用的木板
 ခင်:ပြို့ ကာ <khin: pyet> 铺, 盖
 ခင်:လူမ်း နှုံး <khin: hlwan:> 床单
 ခေါ် ခဲ့ ပါ <... khaun'...khe:> 极难, 很难:
 ဖြစ်ခေါ်ဖြစ်ခဲ 很难发生 / ရခေါ်ရခဲ 很难得到 / တွေ့ခေါ်တွေ့ခဲ 很难碰到 / ရောက်ခေါ်ရောက်ခဲ 很难走到
 ခေါ် I နှုံး <khaun> ①= ခေါ်ရည် ②屋脊 ③顶点
 သည်လူအတတ်အလိမ္မာတွေ့ ~ ပဲ။ 这人聪明绝顶。④马的两个门牙 ⑤马尾, 鸡尾 ⑥袈裟的中部 ⑦(掸邦方言) 生铁块 II နှုံး <khaun> ①(地势) 极高: မြင့်ပိုက်တာ ~ လို့။ 非常高。②遥远, 偏僻; 无边无际的: ကုန်း ~ ရောင်းသောအရှုံး 深山偏僻的地方 / အထေးး ~ သည်။ 想入非非。/ ကျော်တို့ရှားကအလှန် ~ တယ်။ 我们村子非常偏僻。③长久 ④(地位) 显贵 ⑤缺乏, 稀少, 罕见: မူး ~ သည်။ 天旱少雨。/ ဘဝအတွေ့အကြုံ ~ ကြတယ်။ 缺乏生活经验。

ခေါ်ကိုင်း နှုံး <gaun gain:> 树顶端的枝条
 ခေါ်ကြိုး နှုံး <khaun gyo:> 扎风筝骨架的线
 ခေါ်ကြောင်း နှုံး <gaun gyaun:> 缅儿童游戏“穿防线”的中线(参见 ထပ်ဆီ:တမ်းကစား 图)

ခေါ်ခိုက် ကာ <khaun khait> 到了顶点: ဖျော်စိုးလိုက်တာ ~ ငွေတာပဲ။ 价格昂贵。
 ခေါ်ခေါင် I နှုံး <khaun gaun> 正中部位, 中期 (一般用在别的名词之后): ငွေ့ ~ 仲夏 / ဒေသ ~ 密林中 II ကာ <khaun gaun> ①不体谅; 勇敢; 残暴 ②空空: ဧရာဝတီးပြောင်ပြောင်စိုး ~ ။ (成)虚有其表。III မား <khaun gaun> 柳柳声: ~ မြည်သည်။ 柳柳作响。
 ခေါ်ခေါင်ဖျားဖျား နှုံး <khaun gaun phya: bya:> 穷乡僻壤
 ခေါ်ချိုး နှုံး <khaun gyo:> 一种忙果
 ခေါ်ချုပ် I ကာ <khaun khyout> 盖屋脊 II နှုံး <khaun gyout / gaun gyout> ①屋脊 ②登峰造极的人
 ခေါ်ခိုးးး နှုံး <khaun zi: wa:> 茅屋屋脊上作檩用的竹竿
 ခေါ်စောင်း နှုံး <khaun zaut> 一种坡度大排水快的屋顶
 ခေါ်စည်းကြောင်း နှုံး <gaun zi: gyaun:> = ခေါ်ကြောင်း
 ခေါ်စပ် နှုံး <khaun zat> 参见 ဂါးစပ်စောင် 条
 ခေါ်ဆန် နှုံး <gaun zan> 最好的米
 ခေါ်သော်က ကာ <gaun ze ke:> (一种游戏)打(成堆的)石丸、弹子
 ခေါ်ညွှန်း နှုံး <gaun nyun:> ①树梢, 嫩芽: ~ ချီးသည်။ 给植物打尖。②蔓生植物的嫩枝 ③(喻)出类拔萃的人或物品: သူတို့သည်နိုင်ငံနှင့်လူမျိုး အတွက်မြှင့်လင့်ချက်ကောင်း လူသောယူယောင်း ~ တွေ့ဖြစ်သည်။ 这些青年是国家和民族的最大希望。
 ခေါ်တဲ့ နှုံး <khaun dan> ①(喝 ခေါ်ရည် 酒用的) 吸管
 ②(古代芦苇杆制成的)沾水笔
 ခေါ်တိုင် နှုံး <khaun dain> 支撑脊檩的柱子
 ခေါ်တည် I နှုံး <gaun de> 首领, 首长 II ကာ <gaun te / khaun te> 被推为首领, 当首领
 ခေါ်တန်း နှုံး <khaun dan:> 【建】脊檩
 ခေါ်ထို I နှုံး <gaun di:> 达到顶点的事物 II ကာ <khaun hti:> 达到顶点, 达到显要地位
 ခေါ်နှုံး ကာ <gaun hnein> 给植物打尖
 ခေါ်ပို့ နှုံး <khaun bi:> = ခေါ်ပြား
 ခေါ်ပေါက် နှုံး <khaun baut> 人字带拖鞋上插襻鼻子的孔
 ခေါ်ပိုတ် I နှုံး <khaun beit> ①【建】人字形房屋两侧梁以上呈三角形的墙(竹席, 树板, 砖等制成), 山墙的上半部 ②= ပျားလုပ် II ကာ <khaun peit> 玩“穿防线”游戏时, 攻者被对方守中线人和守某横线的人所阻无法冲出去(参见 ထပ်ဆီ:တမ်းကစား 条)
 ခေါ်ပျောက်အိမ် နှုံး <khaun byaut ein> 无中柱建筑物
 ခေါ်ပြား နှုံး <khaun bya:> 木板上钉上铅板或锌板再浇上混凝土的屋顶
 ခေါ်ပြုံး နှုံး <khaun byan'> 平屋顶
 ခေါ်ပိုးး နှုံး <khaun ph-wa:> = ခေါ်ခိုးး